

မာတိကာ

- | | | |
|----|------------------------|-----|
| ၁။ | နိဒါန်း | ၉ |
| ၂။ | အခြေခံသိထားရန်များ | ၁၂ |
| ၃။ | ဖြစ်ပျက်မြင်လျှင် | ၂၄ |
| ၄။ | အပျက်မြင်ဉာဏ် | ၄၁ |
| ၅။ | အတွေးနှင့် ဝိပဿနာ | ၅၈ |
| ၆။ | ဝယဓမ္မာ | ၇၄ |
| ၇။ | သင်္ခါရအနိစ္စ | ၉၁ |
| ၈။ | ခဏတိုင်း သမာဓိလိုပါသည် | ၁၀၈ |
| ၉။ | ဤစာအုပ်အတွက် နိဂုံး | ၁၂၀ |